

မတ်တိုးရီးယား မွေးကင်းစကလေး နားအကြား
စစ်ဆေးရေး အစီအစဉ်

အကယ်၍ ကိုယ်ရေးအချက်များကို မပေးလိုလျှင် ကလေး နားအကြားအာရုံ စစ်ဆေးပြီးနောက် လိုအပ်သည့် နောက်ဆက်တွဲ စစ်ဆေးမှုများကိုလုပ်ရန် ကျွန်ုပ်တို့ စီစဉ်ပေးနိုင်မည် မဟုတ်ပါ။ အနာဂတ် သုတေသန စီမံကိန်းများနှင့် လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ သင်အား ကျွန်ုပ်တို့ ဆက်သွယ်နိုင်မည် မဟုတ်ပါ။

မကြာခဏ မေးလေ့ရှိသော မေးခွန်းများ

နို့စို့ကလေးသည် ကျယ်လောင်သော ဆူညံသံများကို ကြားပါသည်-
မွေးကင်းစကလေး နားအကြားအာရုံ စစ်ဆေးခြင်း သို့မဟုတ် နားအကြား အသံ စစ်ဆေးမှုကို လုပ်ရန်လိုသေးပါသလား။

နားအကြားအာရုံ ဆုံးရှုံးမှုသည် ကျယ်လောင်သံများကို ကြားနိုင်ရုံလောက် ထက် ပိုမိုရှုပ်ထွေးပါသည်။ နားအကြားအာရုံ ဆုံးရှုံးသည့် နို့စို့ကလေးအများစု သည် ကျယ်လောင်သော ဆူညံသံများကို ကြားနိုင်သေးပါသည်။ စကားသံနှင့် စကားပြောတတ်ရန်အတွက် အရေးကြီးသည့် အသံများမှာ ပျော့ပြောင်းသည့် အသံများဖြစ်ကြပြီး ၎င်းအသံများကို အထူးပြုကိရိယာ မရှိဘဲ မွေးကင်းစ ကလေးများတွင် စစ်ဆေးရန် ခက်ခဲပါသည်။

မွေးကင်းစကလေး နားအကြားအာရုံစစ်ဆေးခြင်းသည် အန္တရာယ်ကင်းပါ သလား။ စစ်ဆေးခြင်း၏ အန္တရာယ်များမှာ အဘယ်နည်း။

နားအကြားအာရုံစစ်ဆေးခြင်းမှာ လျင်မြန်ပြီး အန္တရာယ်ကင်းပါသည်။ နို့စို့ကလေးသည် နားနှစ်ဖက်၌တပ်ထားသည့်ကိရိယာကို ဖယ်ရှားလိုက်စဉ် အနည်းငယ် မအီမသာ ခံစားရနိုင်သည်။ နားအကြားအာရုံနှင့်ပတ်သက်၍ နောက်ထပ် စုံစမ်းရန်လိုအပ်သည့် နို့စို့ကလေးငယ်အား နားအကြားအာရုံ စစ်ဆေးမှုက နားကောင်း မကောင်း ဖော်ထုတ်၍မရနိုင်သည့် အလားအလာ အနည်းငယ်ရှိပါသည်။

မွေးကင်းစကလေး နားအကြားအာရုံစစ်ဆေးမှု မစစ်ဆေးခြင်း၏ အန္တရာယ် များမှာ အဘယ်နည်း။ နားအကြားအာရုံ စစ်ဆေးခြင်းအစား အခြားနည်း စစ်ဆေးမှုတစ်ခုခု ရှိပါသလား။

နားအကြားအာရုံစစ်ဆေးမှု မစစ်ဆေးခြင်း၏ အဓိက အန္တရာယ်မှာ အကယ်၍ နို့စို့ကလေးတွင် နားအကြားအာရုံ ဆုံးရှုံးမှုရှိပါက ရောဂါဖော်ထုတ်ရန် နောက်ကျနေပါမည်။ စောစော ရောဂါဖော်ထုတ်ခြင်းသည် စောစော ပံ့ပိုးမှု ရစေသည်။ ၎င်းကြောင့် နားအကြားအာရုံ ဆုံးရှုံးသော နို့စို့ကလေးများအား စကားပြောတတ်အောင် ဖြစ်နိုင်သည့် အကောင်းဆုံး အခွင့်အလမ်းကို ရစေပါသည်။ မွေးကင်းစကလေး နားအကြားအာရုံစစ်ဆေးခြင်းအစား အခြား စစ်ဆေးမှုများ မရှိပါ။

နားအကြားအာရုံသည် အချိန်ကြာလာသည်နှင့်အမျှ ပြောင်းလဲနိုင်သည်

နားအကြားအာရုံ ဆုံးရှုံးမှုမှာ အချိန်ကြာလာသည်နှင့်အမျှ ဖြစ်ပွားလာနိုင် သောကြောင့် နို့စို့ကလေး၏ အကြားအာရုံကို သူတို့ကြီးထွားလာစဉ် သတိထား ပေးရန် အရေးကြီးပါသည်။ ကလေး၏ နားအကြားအာရုံနှင့်ပတ်သက်၍ မေးစရာမေးခွန်းများ သို့မဟုတ် စိုးရိမ်မှု တစ်စုံတစ်ရာရှိပါက မိခင်နှင့်ကလေး ကျန်းမာရေး သူနာပြု သို့မဟုတ် ဆရာဝန်နှင့် ပြောဆိုပါ။

မေးစရာမေးခွန်းများ သို့မဟုတ် စိုးရိမ်စရာများ ရှိပါသလား။

VIHSP ကိုဆက်သွယ်ပါ

VIHSP နားအကြားအာရုံ စစ်ဆေးပေးသူနှင့် ပြောဆိုပါ

VIHSP နယ်မြေ မန်နေဂျာ

VIHSP ရုံးချုပ်

The Royal Children's Hospital Melbourne

လူထု ကလေးကျန်းမာရေး ဌာန
(Centre for Community Child Health)

50 Flemington Road Parkville

Victoria 3052 Australia

တယ်လီဖုန်း +61 3 9345 4941

အီးမေးလ် email.vihsp@rch.org.au

www.rch.org.au/vihsp

နို့စို့ကလေး၏နားအကြား အာရုံစစ်ဆေးခြင်း



နို့စို့ကလေး၏နားအကြားအာရုံစစ်ဆေးခြင်း

မွေးကင်းစကလေး နားအကြားအာရုံ စစ်ဆေးခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

မွေးကင်းစကလေး နားအကြားအာရုံစစ်ဆေးခြင်းသည် နို့စို့ကလေး မွေးဖွားပြီး နောက် စစ်ဆေးရမည့်ဖြစ်သည့် ပုံမှန် စစ်ဆေးမှုများအနက် တစ်ခုဖြစ်ပါသည်။ ၎င်းသည် အခမဲ့လုပ်ပေးပြီး လျင်မြန်စွာစစ်ဆေးပေးသည့် နို့စို့ကလေး၏ နားအကြားအာရုံစစ်ဆေးမှုဖြစ်သည်။ ၎င်းကို ရွှင်ရယ်လ် ကလေးဆေးရုံ (Royal Children's Hospital) ၏လက်အောက်ရှိ ဗစ်တိုးရီးယားပြည်နယ် မွေးကင်းစကလေး နားအကြားအာရုံစစ်ဆေးခြင်း အစီအစဉ် (Victorian Infant Hearing Screening Program (VIHSP)) က စစ်ဆေးပေးသည်။ နားအကြားအာရုံ ဆုံးရှုံးမှုသည် ပထမ အပတ်အနည်းငယ်အရွယ်တွင် မသိသာနိုင်သည့်အပြင် စကားသိနှင့် စကားတတ်မြောက်မှုကို ထိခိုက်နိုင်သည်။ စောစော ဖော်ထုတ်ခြင်းသည် နားအကြားအာရုံ ဆုံးရှုံးမှုရှိသည့် နို့စို့ကလေးများအနေဖြင့် ဘဝတွင် အကောင်းဆုံး စတင်မှုကို ရနိုင်ပါသည်။

မွေးကင်းစကလေး နားအကြားအာရုံစစ်ဆေးခြင်းကို မည်သို့စစ်ဆေးသနည်း။

သင်၏ခွင့်ပြုချက်ဖြင့် နားအကြားအာရုံစစ်ဆေးသူသည် ကပ်ရသည့် အသံဖမ်းအရာပစ္စည်းအသေးလေးများကို နို့စို့ကလေး၏ နဖူး၊ ပါးနှင့် လည်ပင်းနောက်ဖက်တွင် ကပ်ပေးပါလိမ့်မည်။ နားအကြားအာရုံစစ်ဆေးသည့် ကိရိယာမှ ပျော့ပြောင်းသော အသံများကို နို့စို့ကလေးနားထဲသို့ နားတစ်ဖက်စီ၌တပ်ထားသော နားကျပ်များ (ပျော့သောနားကျပ်များ) မှတစ်ဆင့် ထုတ်လွှင့်ပေးပါမည်။ အသံဖမ်းကိရိယာများသည် အသံများအား သင့်ကလေး၏ အသံကြားမှုကို ဖော်ထုတ်သည်။

စစ်ဆေးခြင်းမှာ နာကျင်မှု မရှိပါ။ နို့စို့ကလေးအား သာမန်အားဖြင့် ငိုယိုအောင် မလုပ်ပါ။ အကယ်၍ နို့စို့ကလေးသည် ငိုယိုမနေဘဲ သို့မဟုတ် အိပ်နေပြီး အခန်းမှာ တိတ်ဆိတ်နေလျှင် စစ်ဆေးမှုမှာ ငါးမိနစ်တောင် မကြာပါ။ စစ်ဆေးနေစဉ် အတွင်း နို့စို့ကလေးအား ပွေ့ဖက်ထားနိုင်သည့် သို့မဟုတ် နို့တိုက်နေနိုင်သည်။

နို့စို့ကလေးအား မွေးကင်းစကလေး နားအကြားအာရုံ စစ်ဆေးခြင်းကို မည်သည့်အချိန်၌ စစ်ဆေးမည်နည်း။

ကျွန်ုပ်တို့သည် နို့စို့ကလေးငယ်များကို မွေးဖွားပြီး သိပ်မကြာမီမှာပင် ၎င်းတို့နေထိုင်ကောင်းပြီး တည်ငြိမ်နေသမျှ ကြိုးစား၍ စစ်ဆေးပေးပါသည်။ အကယ်၍ နို့စို့ကလေးငယ်သည် မွေးကင်းစကလေး ကြပ်မတ်လူနာဆောင် (Neonatal Intensive Care Unit) သို့မဟုတ် မွေးကင်းစ အထူးစောင့်ရှောက်ခန်း (Special Care Nursery) တွင် ရှိနေလျှင် သို့မဟုတ် ကိုယ်ဝန် 34 ပတ် မတိုင်မီ မွေးဖွားလာလျှင် နို့စို့ကလေးငယ် နေကောင်းလာသည့်အခါ သို့မဟုတ် ဆေးရုံမှ ဆင်းခါနီး ချိန်၌ စစ်ဆေးပေးရန် ကျွန်ုပ်တို့ စောင့်ဆိုင်းပါမည်။

အကယ်၍ နို့စို့ကလေးငယ်အား ဆေးရုံ၌ စစ်ဆေး၍ မရနိုင်လျှင် ဘာဖြစ်လာမည်နည်း။

ငိုယိုနေသော သို့မဟုတ် စောစော ဆေးရုံမှဆင်းရသော နို့စို့ကလေးငယ်အချို့သည် ဆေးရုံမှ မဆင်းမီ နားအကြားအာရုံစစ်ဆေးခြင်းကို မစစ်ဆေးနိုင်ပါ။ ဤသို့ဖြစ်လျှင် ကျွန်ုပ်တို့ အပြင်လူနာဌာန ရက်ချိန်းကို စီစဉ်ပေးရန် သင့်အား ဆက်သွယ်ပါမည်။

နားအကြားအာရုံစစ်ဆေးခြင်း၏ အဖြေကို မည်သို့သိရှိရမည်နည်း။

စစ်ဆေးမှု ပြီးဆုံးသည်နှင့် အမြန်ဆုံး အဖြေပေးပါမည်။ အောင်မြင်သော အဖြေကဆိုလိုသည်မှာ စစ်ဆေးမှုအား ရှင်းရှင်းလင်းလင်း အသံကြားပြီး နောက်ထပ် စစ်ဆေးရန် မလိုပါဟု အဓိပ္ပါယ်ရပါသည်။ အကယ်၍ ရှင်းရှင်းလင်း အသံမကြားလျှင် နားအကြားအာရုံစစ်ဆေးခြင်းကို နောက်ထပ် အကြိမ်အနည်းငယ် ထပ်လုပ်ပါလိမ့်မည်။ အကယ်၍ နောက်ဆုံးအကြိမ် စစ်ဆေးခြင်းမှာ ရှင်းရှင်းလင်းလင်း အသံကြားသည်ကို မပြသလျှင် အသေးစိတ်စစ်ဆေးမှုလုပ်ရန်အတွက် နို့စို့ကလေးအား နားအကြားအသံပညာရှင်သို့ လွှဲပေးပါလိမ့်မည်။ ဤလွှဲပေးမှုနှင့် ပတ်သက်၍ ဆွေးနွေးရန် VIHSP နယ်မြေ မန်နေဂျာနှင့် VIHSP အစောပိုင်း ပံ့ပိုးရေး ဝန်ဆောင်မှုက သင့်အား ဆက်သွယ်ပါလိမ့်မည်။

ကျွန်ုပ်တို့သည် နို့စို့ကလေး နားအကြားအာရုံစစ်ဆေးခြင်း၏ အဖြေကို *My Health, Learning and Development Record* (အစိမ်းရောင် စာအုပ်) နှင့်တကွ VIHSP အချက်အလက်မှတ်တမ်းအုပ်စုတွင် မှတ်တမ်းတင်ထားပါမည်။

ကျွန်မနှင့် ကျွန်မ၏နို့စို့ကလေး အကြောင်းအချက်များကို မည်သို့ မှတ်တမ်းတင်ပြီး မည်သို့ အသုံးပြုသနည်း။

VIHSP အချက်အလက်မှတ်တမ်းအုပ်စုကို VIHSP အား စောင့်ကြပ်ကြည့်ရှုရန်နှင့် အကဲဖြတ်ရန်အပြင် ဝန်ဆောင်ငှာနုများနှင့် မွေးကင်းစကလေးနှင့်မိသားစုများကို ချိတ်ဆက်ပေးရန် အသုံးပြုပါသည်။ VIHSP သည် သင်နှင့် သင့်နို့စို့ကလေး၏ အချက်အလက်များကို *ကျန်းမာရေးမှတ်တမ်းများ အက်ဥပဒေ 2001 ခုနှစ် (Health Records Act 2001)* ပါ ကျန်းမာရေးအချက်အလက်ဆိုင်ရာ စည်းမျဉ်းများနှင့် *အချက်အလက်သီးခြားရှိရေးနှင့် အချက်အလက်ကာကွယ်ရေး အက်ဥပဒေ 2014 ခုနှစ် (Privacy and Data Protection Act 2014)* ပါ အချက်အလက် သီးခြားရှိရေးဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ကောက်ခံပြီး အသုံးပြုပါသည်။

ဤအက်ဥပဒေများတွင် အကဲဖြတ်စိစစ်ခြင်း၊ ပညာပေးခြင်းနှင့် သုတေသန အတွက် အချက်အလက် အသုံးပြုခြင်းကိုလည်း ပြဌာန်းထားပါသည်။

VIHSP သည် ကောက်ခံထားသည့် အချက်အလက်များကို လျှို့ဝှက်စွာ ထားသို့ထားပြီး ခွင့်ပြုချက်မရှိဘဲ ရယူခြင်း၊ အသုံးပြုခြင်းနှင့် ပျောက်ဆုံးသွားခြင်းတို့မှ လုံခြုံစွာ ထားသို့ထားရန် တာဝန်ယူထားပါသည်။

နို့စို့ကလေးသည် သင့်တော်သော ဝန်ဆောင်များနှင့် ကုသမှုတို့ဖြင့် ချိတ်ဆက်မိနေရန် သေချာအောင် မွေးဖွားသည့်အချက်အလက်များ၊ ဆက်သွယ်ရန် အချက်အလက်များနှင့် စစ်ဆေးမှုအဖြေများ သို့မဟုတ် နားအကြားအသံ အဖြေများကဲ့သို့သော အချက်အလက်များကို အောက်ပါတို့အပါအဝင် VIHSP နှင့် အခြားသော အတတ်ပညာရှင်များအကြား ဝေမျှဖလှယ်ပေးနိုင်ပါသည်-

- နားအကြားအသံပညာရှင်များ
- ဆရာဝန်များ
- မိခင်နှင့်ကလေး ကျန်းမာရေး သူနာပြုများ
- အစောပိုင်း ကလေးအရွယ် ပြုပြင်ကုသရေး ဝန်ဆောင်ငှာနုများ
- အခြားသော ကျန်းမာရေးနှင့် ပညာရေး အတတ်ပညာရှင်များ

VIHSP သည် အကဲဖြတ်စိစစ်ရေး၊ ပညာပေးရေးနှင့် သုတေသန ကိစ္စများအတွက် သင်၏အချက်အလက်များကို အသုံးပြုနိုင်သည်။ အနာဂတ်စီမံချက်များနှင့်ပတ်သက်ပြီး သင့်အား ဆက်သွယ်နိုင်သည်။ ထိုစီမံချက်များအကြောင်းကို ပိုမိုသိရှိလိုသည် ဟုတ်မဟုတ် သင် ဆုံးဖြတ်နိုင်သည်။ အကယ်၍ စီမံချက်များတွင် သုတေသန ပါဝင်ပတ်သက်လျှင် ၎င်းတို့ကို လူသား သုတေသန ကျင့်ဝတ်ဆိုင်ရာလုပ်ရပ်နှင့်သက်ဆိုင်သည့်အမျိုးသား ထုတ်ပြန်စာတမ်း (National Statement on Ethical Conduct in Human Research) နှင့်အညီ ဆောင်ရွက်ပါသည်။

VIHSP ကကောက်ခံထားသည့် အချက်အလက်များအပေါ် မည်သို့ဖြစ်လာမည့်အကြောင်း သင် ပိုမိုသိရှိလိုလျှင် VIHSP နယ်မြေ မန်နေဂျာနှင့် ပြောဆိုပါ။ သင့်အနေဖြင့် သင်၏ ကိုယ်ရေးအချက်အလက်များကို ရွှင်ရယ်လ်ကလေးဆေးရုံ (Royal Children's Hospital) ရှိ အချက်အလက် လွတ်လပ်မှု ရုံးခန်းကိုဆက်သွယ်၍ ရယူနိုင်သည့် သို့မဟုတ် ပြင်ဆင်ပေးနိုင်သည်- www.rch.org.au/foi